



Healthy Choices Count!

0 sugary drinks. Drink water.

Cabirka Dookhyada Caafimadka Leh.

0 Cabitaan sokoreysan. Biyo Cab.



¡Opciones Saludables Son Importantes!

0 bebidas azucaradas. Bebe agua.

Choix Sains Comptent!

0 boissons sucrées. Bois de l'eau.



Uchaguzi wa Afya njema

**0 Kunywa vinywaji vyenye sukari 0.
Kunywa maji.**

स्वस्थ विकल्पहरूको गणना !

0 गुलियो पेय पदार्थ। पानी पिउनुहोस्।



ကျန်းမာရေးအတွက် လိုက်နာရမည့် နံပါတ်များ

**0 သကြား ပါသော အချိုရေများ
လုံးဝ မသောက်ပါနဲ့။ ရေ ကိုသာ
များများ သောက်သုံးပါ။**

